




Moto Ak'tham'yü K'kümm


ယာဉ်အသံမျိုးစုံ





Wui wui ng'yuing lä khoo k'chii
sung, khan khoo yawng ti ta,
Wui wui tik'ti ak'tha ta
leiyinpyan nu ni.

တောင်ပံကြီးနဲ့ “တဝီဝီ” ကောင်းကင်ထက်မှာမြည်၊
“တဝီဝီ” မြည်တာ ဘာကြီးလဲ၊ လေယာဉ်ပျံကြီးပဲ။



J


Mhan im nu ma wu wu ti lam
mung dong ti ta,
Wu wu ti k'ti ak'tha ta moto
koa nu ni.

မုန်လုံကြီးနဲ့ “တဝူဝူ” ပေတရာလမ်းမှာသူ၊
“တဝူဝူ” မြည်တာဘာကြီးလဲ၊ မော်တော်ကားကြီးပဲ။



Kyung kyung kyet kyet tik'ti
k'tha,m'thii lam läk lä dong ti
ta, Kyung kyung kyet kyet tik
'ti k'tha miiyathaa ta nu ni.

“ဂျုံးဂျုံးဂျက်ဂျက်” အသံပေး၊ သံလမ်းပေါ်မှာပြေး၊
“ဂျုံးဂျုံးဂျက်ဂျက်” အသံပေးတာ၊ မီးရထားကြီးပါ။




Pun pun pun pun tik'ti k'tha lam
sung dong k'ti ta,
Pun pun tik' ti ak tha ta
motoseingke ni.

“ဘွန်းဘွန်း” မြည်တဲ့ ယာဉ်တစ်စီးဟာ လမ်းမှာ ပြေးနေတာ၊
“ဘွန်းဘွန်း” နဲ့ အသံပေး၊ မော်တော်ဆိုင်ကယ်လေး။



Wung wung wung wung tik
'ti k'tha tui 'khan na dong k'ti
ta, Wung wung ng'yuing ti ak'tha
ta a hin teenpaw ni.

ရေပြင်ပေါ်မှာ ပြေးနေတာ “ပူးဘော်ဘော်” မြည်လို့သာ၊
“ပူးဘော်” မြည်တာ ဘာကြီးလဲ၊ အဲဒါသဘောပဲ။



kyui kye kyui kye tik ti k'tha,
m'ba se a nhu dong k'ti ta, kyui
kye kyui kye tik ti ta, lhee ya
ak'tha ni.

“တကျိကျိ” နဲ့ရွေ့နေတာ၊ နွားကြီးဆွဲရာသူကပါ။
“ကျိကျိ” မြည်တာ ဘာကြီးလဲ၊ အဲဒါနွားလှည်းပဲ။



Khawk khawk ti lä lam
sunga ng'se a nhuu dong k'ti ta,
Khawk khawk tik'ti ak'tha ta
myiinlhee ak k'tha ni.

“တခွပ်ခွပ်” နဲ့အသံပေးတာ၊ မြင်းကြီးဆွဲရာသူကပါ။
“ခွပ်ခွပ်” မြည်တာ ဘာကြီးလဲ၊ အဲဒါမြင်းလှည်းပဲ။



Khawk khawk tik'ti
myiinlhee ya , nawng ngoii
ng'dui moa wa, Myiinlhee sung
ng'cuum nga ta phoi coa ka yee
kyoaa k'ti.

“တခွပ်ခွပ်” နဲ့မြင်းလှည်းရယ်၊ ခဏရပ်ပါကွယ်၊
မြင်းလှည်းပေါ်တက်စီးတော့၊ သားသားပျော်တာပေါ့။





ဒါးရင်ဒူး (ချင်း) စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။

